



Seattle Office of Labor Standards Domestic Workers Ordinance တၢ်ဒုးသ့ၣ်ညါခွဲးယၢကၠာ်ဂီၤဒီး တၢ်မၤဘူးလဲတၢ်ဂ့ၢ်တၢ်ကျိၤ

ပုၤလၢအဟ့ၣ်တၢ်မၤ မ့တမ့ၢ် ဟ့ၣ်ဝဲတၢ်မၤဘူးလဲဆူထံလီၤကီၢ်ပုၤပုၤမၤတၢ်ဖိတဖၣ်န့ၣ် အအိၣ်ဝဲဒၣ်လၢ ဘၣ်ဃးထံလီၤကီၢ်ပုၤပုၤမၤတၢ်ဖိတၢ်သိၣ်တၢ်သီ (Domestic Workers Ordinance) အဖီလၢတဖၣ်န့ၣ် တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ အဝဲသ့ၣ်လၢအကရၢလီၤဒုးသ့ၣ်ညါဘၣ်ဝဲတၢ်ဒုးသ့ၣ်ညါကၠာ်ဂီၤဒီးတခါအံၤဆူအဝဲ သ့ၣ်ပုၤမၤတၢ်ဖိတဖၣ် လၢကျိၤလၢပုၤမၤတၢ်ဖိတဖၣ်စူးကါဝဲတဖၣ်န့ၣ်လီၤ. တၢ်ဒုးသ့ၣ်ညါဝဲအံၤတမ့ၢ်ဒ်သဲးတၢ်ဟ့ၣ်ကျိၤအသိးဘၣ် ဒီးအတမၤလံာ်ဃး ဃာ်ဒီး Seattle အဝၢ်ဘၣ်န့ၣ်လီၤ.

တၢ်ဒုးသ့ၣ်ညါမုၢ်န့ၣ်မုၢ်သီ _____ / _____ / _____ ပုၤတၢ်မၤဖိအမံၤ _____

ပုၤငါတၢ်မၤဖိတၢ်မၤမုၢ်ကျိၤအမံၤ _____ ပုၤငါတၢ်မၤဖိတၢ်မၤမုၢ်ကျိၤ လီၤတဲစံ မ့တမ့ၢ် အမံၤ(လ) _____

ပုၤငါတၢ်မၤဖိတၢ်မၤမုၢ်ကျိၤ အအိၣ်ဆိးလီၤကျဲ _____



ခွဲးယၢတၢ်ဒီးန့ၣ်ဘၣ်စ့ဟ့ၣ်အိၣ်လိးအစ့ၤကတၢ်

နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢလၢ နကဒီးန့ၣ်ဘၣ် Seattle တၢ်မၤအဘူးအလဲအ စ့ၤကတၢ် နတၢ်မၤဘူးလဲတနၣ်ရံၣ်း \$ _____ / တနၣ်ရံၣ်.

တၢ်ကဟ့ၣ်နၤဖဲး _____
(အဒိ. ဖဲတၢ်မၤမုၢ်န့ၣ်ကတၢ်, ကိးမုၢ်ဖိဖဲး, လၢကိး 2 နွံတဘျီဖဲမုၢ်ယုၣ်န့ၣ်, အဂ့ၢ်ဂၤတဖၣ်)

ကြးဒီးတၢ်မၤကတီၢ်ဘျဲး သမံထံကွၢ်မုၢ်နကဘၣ်ပတံထီၣ်ဖဲလဲၣ်

- ☐ နတကြးဒီးန့ၣ်တၢ်မၤကတီၢ်ဘျဲးဘူးလဲ-
- ☐ နမုၢ်ဝဲ "တၢ်မၤကတီၢ်ဘျဲး" ပုၤမၤတၢ်ဖိ, စီးတၢ်န့ၣ် တၢ်မၤကစၢ်တဖၣ်ကဘၣ် ဟ့ၣ် 1.5 ဂံၢ် အါဒီး တနၣ်ရံၣ်ဘၣ်တနၣ်ရံၣ်ဘူးလဲလၢတၢ်ဟ့ၣ်အါညီန့ၣ် လၢအ ဘျဲးထီၣ်ဝဲဒၣ် 40 န့ၣ် ရံၣ်လၢတနွံတီၤပူၤန့ၣ်လီၤ.

တၢ်မၤအဘူးအလဲအစ့ၤကတၢ် လၢတနၣ်ရံၣ်အဂီၢ်

ဒ်သိးကကွၢ်ယု Seattle အခါခဲအံၤ တၢ်မၤ အဘူးအလဲအစ့ၤကတၢ်ဒီးကမၤလိအါထီၣ် အဂီၢ်, န့ၣ်လီၤကွၢ်- seattle.gov/domestic-workers မ့တမ့ၢ် ဖးဒိစကံာ် QR တၢ်ပနီၣ်အံၤတက့ၢ်

** နမ့မ့ၢ်ပုၤမၤတၢ်ဖိန့ၣ် နတၢ်မၤကစၢ်ကဘၣ်ဒုးသ့ၣ်ညါန့ၣ်ဘၣ်ဃးတၢ်ဟ့ၣ် က နၢၤသန့တၢ် ဂ့ၢ်တၢ်ကျိၤ. ☐

သမံထံဘၣ်မုၢ်အဟံၤဃုာ်စ့ၢ်ကိးခါ



ခွဲးယၢလၢကဟံၤန့ၣ်တၢ်အိၣ်ဘျဲး

နတၢ်မၤကိးလွံၢ်န့ၣ်ရံၣ်လၢတၢ်မၤမုၢ်ကျိၤတဖျါၣ်အဂီၢ်န့ၣ် နအိၣ်ဒီးခွဲးယၢ လၢကဒီးန့ၣ် ဘၣ်တၢ်ဘူးလဲ, မဲးနံး 10-တၢ်အိၣ်ဘျဲးလၢတအိၣ်ဒီးတၢ်မၤ တံာ်တၢ်လၢသၢန့ၣ်ရံၣ်တၢ် မၤကတၢ်န့ၣ်လီၤ.

တၢ်အိၣ်ဘျဲးအိၣ်သါတၢ်ပဟံၤနီၣ်တဖၣ်-

- ☐ နကဒီးန့ၣ်ဘၣ်ဒီးဝဲဒၣ်တၢ်ဘူးလဲ ဖဲနအိၣ်ဘျဲးဝဲဒၣ်လၢတအိၣ်ဒီးတၢ်မၤတံာ်တၢ်ဘၣ်န့ၣ်လီၤ.
- ☐ ဖဲနအိၣ်ဝဲဒၣ်တၢ်မၤလီၤကတီၢ် နအိၣ်ဘျဲးဝဲဒၣ်သ့ဝဲဒၣ်ဒီး နကဘၣ်ကွၢ်လီၤကွၢ်တၢ်မၤဖဲပုၤကိးကဒါ ကွၢ်နၢၤအကတီၢ်န့ၣ်လီၤ. နမ့ဘၣ်ကွၢ်ထွဲဝဲဒၣ် ပုၤတကၤလၢအတၢ်ဘၣ်တၢ်ဘၢ ဒီးတၢ်အိၣ်ဆူၣ်အိၣ်ချ့ လၢ အအိၣ်လၢနတၢ်ကဟ့ၣ်ယၢအဖီလၢန့ၣ် နတန့ၣ်အိၣ်ဘျဲးဘၣ်ဝဲဘၣ်ခီဖျါလၢနအိၣ်ဒီးနမ့ဒါန့ၣ် လီၤ. လၢတၢ်ဂ့ၢ်သ့ၣ်တဖၣ်န့ၣ်အဖီခိၣ် တၢ်ကဟ့ၣ်အါထီၣ်နၢၤတၢ်ဆၢကတီၢ်ဘျဲး မဲးနံး 10 ဘူးလဲ, မ့ တမ့ၢ် \$ _____, တၢ်အိၣ်ဘျဲးကတီၢ်လၢနတန့ၣ်ဘၣ်အါကိးဘျဲးန့ၣ်လီၤ.
- ☐ ခီဖျါလၢနမ့ဒါအဃိ ကီဒိၣ်မးလၢနကအိၣ်ဘျဲးဘၣ် မ့တမ့ၢ် နအိၣ်ဘျဲးဘၣ်တသ့ဘၣ် မ့တမ့ၢ်လၢပုၤ လၢအအိၣ်လၢနတၢ်ကဟ့ၣ်ယၢအဖီလၢတဖၣ်ကဘၣ်ကွၢ်ဆၢမံာ်ဝဲဒၣ်တၢ်ကီၢ်တၢ်ကဲ ဖဲနအိၣ်ဘျဲး ကတီၢ်ခါန့ၣ်လီၤ. နကဒီးန့ၣ်ဘၣ်ဝဲဒၣ် မဲးနံး 10 ဘူးလဲဒီး မ့တမ့ၢ် \$ _____, လၢတၢ်မၤကိးန့ၣ်ရံၣ် ဒီးအဂီၢ်န့ၣ်လီၤ.

ခေတ္တနးချီနံ သတ်မှတ်ချက်များ-

- ဤခေတ္တနးချီနံသည် သင့်အား အနားယူရန်နှင့် သင့် အချိန်ကို သင်မည်ကဲ့သို့ အသုံးပြုရမည်နှင့် ပတ်သက် ပြီး အခြားပုဂ္ဂိုလ်ရေး ရွေးချယ်မှုများ ပြုလုပ်ရန် ခွင့်ပြု ပေးရမည်။
- သင့်အား အလုပ်ခွင်တွင် ဆက်နေရန်နှင့် ခေါ်ဆိုခံရချိန် တွင် အလုပ်သို့ ပြန်လာရန် တောင်းဆိုနိုင်ပါသည်။ သို့သော်ထိုသို့မဟုတ်လျှင်အလုပ်တာဝန်များသက်သာရာ ရနိုင်ပါသည်။
- သင့်ခေတ္တနးချီနံသည် သင့်အလုပ်ရှင် သို့မဟုတ် အလုပ်တာဝန်များဖြင့် နှောင့်ယှက်ခံရပါက 10 မိနစ် ဆက်တိုက် နားချိန် သင်ရချိန်အထိ ခေတ္တနးချီနံများ ပြန်လည်စတင်ပါသည်။

*တၢ်နီၣ် ပုၤမၤတၢ်ဖိလၢအဘၣ်တၢ်ငါအံၤလီၤလၢတၢ်မၤမုၢ်ကျိၤဒီး အကြးဒီး လီၤကဝိၤဒီးကီၢ်စံၣ်ပုၤမၤတၢ်ဖိတၢ်ဟံၤပတီၢ်အဂ့ၢ်အဂၤတဖၣ် ဃုာ်ဒီးတၢ်ဟ့ၣ်ဘူး လဲဖဲဆိကကတီၢ်ဒီး တၢ်ဘၣ်တၢ်ဘၢကတီၢ်န့ၣ်လီၤ.အလုပ်သမား၏ အခွင့်အရေးများဆိုင်ရာ နောက်ထပ် သတင်းအချက်အလက်များကို www.seattle.gov/laborstandards တွင် မြင်တွေ့နိုင်ပါသည်။



ခွဲးယၤလၢတၢ်အိၣ်တၢ်အိၣ်ကတီၢ်

နတၢ်မၤကိးယၢ်န့ၣ်ရံၣ်လၢတၢ်မၤကျၢၢ်တဖျၢၣ်အဂီၢ်န့ၣ် နအိၣ်ဒီးခွဲးယၤလၢ ကဒီးန့ၣ် ဘၣ်တၢ်ဘူးလဲ, မံးနံး 30-တၢ်အိၣ်တၢ်အိၣ်ကတီၢ်တအိၣ်ဒီးတၢ်မၤတၢ် တၢ်လၢယၢ်န့ၣ် ရံၣ်တၢ်မၤကတၢ်န့ၣ်လီၤ.

တၢ်အိၣ်တၢ်အိၣ်ကတီၢ်: သမံထံကွၢ်မ့ၢ်နကဘၣ်ပတံထီၣ်ဖဲလဲၣ်

- ☐ ဖဲနအိၣ်တၢ်ကတီၢ်, တၢ်ကပတုၣ်ကွၢ်ဝဲဒၣ်နတၢ်မၤလၢပုၤပုၤန့ၣ်လီၤ. နကဒီးန့ၣ်ဘၣ်ဝဲဒၣ် တၢ်အိၣ်ကတီၢ်လၢတၢ် တဟ့ၣ်ဘူးလဲဘၣ်. နစူကွၢ်ဝဲဒၣ် တၢ်အိၣ်ကတီၢ်လၢတၢ်တဟ့ၣ်ဘူးလဲကတီၢ်သ့ဝဲဒၣ်န့ၣ်လီၤ. ကွၢ်ဘၣ်ဝဲတလၢလၢ ကပၤဘၣ်ဘးတၢ်စူးကွၢ်တၢ်ဟံပနီၣ်တဖၣ်.
- ☐ နကဘၣ်အိၣ်ဒီးဖဲတၢ်မၤလီၤဒီး ကဘၣ်လီၤကဒါကွၢ်တၢ်မၤဖဲတၢ်ကိးကွၢ်န့ၣ် ဒီးမ့တမ့ၢ်ဘၣ်ဒီးတၢ်ကဒုးဟီထီၣ် ကွၢ်န့ၣ်လၢတၢ်မၤပူၤန့ၣ်လီၤ. နကဒီးန့ၣ်ဘၣ် ဝဲဒၣ် တၢ်အိၣ်ကတီၢ်လၢတၢ်တဟ့ၣ်ဘူးလဲဘၣ်. နစူကွၢ်ဝဲဒၣ်တၢ်အိၣ် ကတီၢ် လၢတၢ်ဟ့ၣ်ဟံစၢၤအပူၤဝဲအံၤတသ့ဘၣ်.
- ☐ နမူဒါအိၣ်ဝဲဒၣ်လၢနဟံၣ်ဖဲယီၤဖဲတၢ်အိၣ်ဆူၣ်ချ့ဒီးတၢ်ဘၣ်တၢ်ဘၢအဂီၢ်, ဘၣ်ဆၣ်သန့ကွၢ် နကြးဒီးန့ၣ်ဘၣ်ဝဲ ဒၣ်တၢ်အိၣ်ကတီၢ်အလုၢ်အပူၤန့ၣ်လီၤ. နမ့ၢ်တန့ၢ်အိၣ်ဘၣ်တၢ်အိၣ်ဖဲဆၢကတီၢ်ဘၣ်အခါမ့ၢ်လၢနမူဒါအယီၤဒီး, တၢ် ကဘၣ်ဟ့ၣ်နစူအိၣ်လိး အမံးနံး 30 အဂီၢ်, မ့တမ့ၢ် \$_____, လၢတၢ်အိၣ်ကတီၢ်ကိးဘျီဒီးလၢနတန့ၢ်အိၣ်ဘၣ် အံၤန့ၣ်လီၤ.
- ☐ မ့တမ့ၢ်နမူဒါအိၣ်လၢကဘၣ်ကွၢ်ထွဲဒၣ်ပုၤလၢအအိၣ်လၢနတၢ်ဟ့ၣ်ကယၢ်ဖိလံာ်တဖၣ် အတၢ်အိၣ်ဆူၣ်အိၣ်ချ့ဒီး တၢ်ဘၣ်တၢ်ဘၢတဖၣ်အဂီၢ်အယီၤ နအိၣ်ဘၣ်ဝဲဒၣ်တသ့ဘၣ်န့ၣ်လီၤ. နကဒီးန့ၣ်ဘၣ်ဝဲဒၣ် မံးနံး 30 ဘူးလဲ မ့တမ့ၢ် \$_____, လၢကိးယၢ်န့ၣ်ရံၣ်ဒီးတၢ်မၤအဂီၢ်န့ၣ်လီၤ.

တၢ်အိၣ်တၢ်အိၣ်ကတီၢ်တၢ်ပဟံနီၣ် တဖၣ်-

- တၢ်အိၣ်တၢ်အိၣ်ကတီၢ်အံၤ အပျဲနကအိၣ်ဘၣ်ဒီး ကမၤဘၣ်ဝဲဒၣ်နီၣ်တဂၤတၢ် ဃုထၢဒ်နစူးကါဝဲဒၣ်နီၣ် တဂၤတၢ်ဆၢ ကတီၢ်န့ၣ်လီၤ.
- ဖဲနအိၣ်တၢ်အိၣ်ကတီၢ်အကတီၢ် တၢ်မၤကစၢ် မ့တမ့ၢ် တၢ် မၤတဖၣ် ကဲထီၣ်တၢ်မၤ တၢ်တၢ်လၢနဂီၢ်ဒီး နကဘၣ် ကွၢ်စးထီၣ်ကဒါကွၢ်တၢ်အိၣ်တၢ်အိၣ်ကတီၢ်တုၤလၢ မံး နံး-30 ပုၤပုၤန့ၣ်လီၤ.

စူးကွၢ်ဝဲတၢ်အိၣ်တၢ်အိၣ် မ့တမ့ၢ် တၢ်အိၣ် ဘၣ်ကအတီၢ်?

- တၢ်စူးကွၢ်ဝဲအံၤကဘၣ်မ့ၢ်ဝဲဒၣ် မ့ၢ်သးမၤကလီၤဒီး ကဘၣ်မ့ၢ် ဝဲဒၣ်ပုၤမၤ တၢ်ဖိတၢ်ဘျီတၢ်ဖိအဂီၢ်န့ၣ်လီၤ.
- တၢ်ကဘၣ်ဒုးသ့ၣ်ညါန့ၣ်ဘၣ်ဒီးနတၢ်ခွဲးတၢ်ယၢ်လၢနစူး ကွၢ်အံၤ ဒီးတၢ်စူး ကွၢ်တၢ်အတၢ်ပိၤထွဲထီၣ်အခံတဖၣ်န့ၣ်လီၤ.
- တၢ်စူးကွၢ်ဝဲအံၤအကြးဟံၣ်ဖဲထီၣ်ဝဲဒၣ် မ့ၢ်န့ၣ်(တဖၣ်)လၢ အစးထီၣ်စူးကွၢ် ဝဲတၢ်ခွဲးတၢ်ယၢ်တဖၣ်န့ၣ်လီၤ.
- နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်လၢနကပတုၣ်ကွၢ်ဝဲဒၣ်တၢ်စူးကွၢ်ဝဲ အံၤတဘျီဘျီသ့ ဝဲဒၣ်န့ၣ်လီၤ.



ခွဲးယၤအိၣ်လၢတၢ်အိၣ်ဘၣ်အိၣ်သါမ့ၢ်န့ၣ်တဖၣ်

နမ့ၢ်မၤဘၣ်တၢ် 6 သီတဟံယုၣ်ယီၤဒီး ဒီးအိၣ်ဆိးမ့တမ့ၢ်မဲလၢဖဲနတၢ်မၤလီၤန့ၣ် နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ် လၢ နကအိၣ်ဘၣ်ဝဲဒၣ် 24-န့ၣ်ရံၣ်တၢ်အိၣ်ဘၣ်အိၣ်သါ ခွဲးယၤလၢ တၢ်တဟ့ၣ်ဝဲအဘူးအလဲဘၣ်န့ၣ်လီၤ.

- တၢ်မၤအန့ၣ်ရံၣ်မ့ၢ်အိၣ်ဝဲဒၣ် 24-န့ၣ်ရံၣ်န့ၣ် အကြၢကီၢ်ဒီးတနံၤဂီၢ်တၢ်မၤန့ၣ်လီၤ.
- ဖဲတၢ်အိၣ်ဘၣ်အကတီၢ် 24-န့ၣ်ရံၣ်ပူၤန့ၣ် တၢ်ကဘၣ်ဟံပတုၣ်ကွၢ်ဝဲဒၣ်နမူ နဒါလၢတၢ်မၤပူၤဒီး, တလိၣ်ဘၣ်အိၣ်ဝဲဒၣ် လၢတၢ်မၤလီၤဘၣ်, တလိၣ်ဘၣ်ကွၢ် ကဒါကွၢ်လၢတၢ်မၤလီၤဘၣ် ပုၤမ့ၢ်တကိးန့ၣ်ဘၣ်န့ၣ်လီၤ.
- နကစူးကွၢ်ဝဲဒၣ် တၢ်အိၣ်ဘၣ်အိၣ်သါတနံၤသ့ဝဲဒၣ်န့ၣ်လီၤ. ကွၢ်ဘၣ်ဝဲတလၢ လၢကပၤဘၣ်ဘးတၢ်စူးကွၢ်တၢ်ဟံပနီၣ် တဖၣ်.



ခွဲးယၤလၢတၢ်ကဟံဝဲဒၣ်နီၣ်တဂၤတၢ်ဂ့ၢ်တၢ်ကျိတဖၣ်

သင်သညံ သင်၏ မူလစာရွက်စာတမ်းများနှင့် ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းပိုင်ခွင့် ရှိသည်။



တၢ်တြီးဘးဝဲတၢ်မၤဆုၢ်ကွၢ်တၢ်

နအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်လၢ နကပူၤပျဲးထီၣ်လၢတၢ်မၤဆုၢ်ကွၢ်တၢ်န့ၣ်လီၤ. အဝဲ န့ၣ်တဖၣ်သဲစးလၢတၢ်မၤမ့ၢ်ကျၢၢ်လၢအငါတၢ်လၢ အကကွၢ်ခီၣ်ဆုၢ်ကွၢ်တၢ်န့ၣ်လီၤ . (အဒိ, တၢ်ထုးထီၣ်ကွၢ်လၢတၢ်မၤ, တၢ်သုးလီၤလီၤလၢ, ဒီးတၢ်မၤပျဲးမၤဖုးလၢ ကဟံဖျါထီၣ်တၢ်သုးလီၤသုးကျၢၢ်တၢ်အိၣ်သးတဖၣ်) လၢအထီၣ်ဝဲဒၣ်ပုၤတဂၤ လၢ အဂဲလီၤဝဲတၢ်ခွဲးတၢ်ယၢ် တၢ်ခွဲးတၢ်ယၢ်တဖၣ်လၢအဘၣ်တၢ်ဒီသဒါဃာ်အီၤလၢ (Seattle Labor Standards) Seattle ပုၤမၤတၢ်ဖိတၢ်ဟံပနီၣ်ပတီၢ်.

တၢ်သံကွၢ် မ့တမ့ၢ် တၢ်လိာ်ကွၢ်?

လၢတၢ်ကသံကွၢ်တၢ်အဂီၢ် မ့တမ့ၢ် လၢတၢ်ကပတံထီၣ်တၢ်လိာ်ကွၢ်အဂီၢ်န့ၣ် ဆဲးကျိးဘၣ်ဒီး
Seattle အဝဲဒၣ်ပုၤမၤတၢ်ဖိအတၢ်မၤပတီၢ် (Seattle Office of Labor Standards) ဖဲ (206) 256-5297
မ့တမ့ၢ် ကွၢ်ဘၣ် www.seattle.gov/laborstandards.

အဝဲသ့ၣ်တဖၣ်တၢ်ဖိစၢၤမၤစၢၤန့ၣ် မ့ၢ်အကလီၤန့ၣ်လီၤ.
အဝဲသ့ၣ်အကဟ့ၣ်လီၤဝဲဒၣ်တၢ်ကျိထံတၢ်လၢအကလီၤန့ၣ်လီၤ.
အဝဲသ့ၣ်တသံကွၢ်ဝဲဒၣ်တၢ်သုးလီၤသုးကျၢၢ်တၢ်အိၣ်သးနီၣ်တဘျီဘၣ်န့ၣ်လီၤ.

ဂ့ၢ်တၢ်ခွဲးတၢ်ယၢ်အတၢ်ဒီသဒါတဖၣ်

ထံလီၤကီၢ်ပုၤပုၤမၤတၢ်ဖိတဖၣ်စ့ၢ်ကိးအိၣ်ဒီးတၢ်ခွဲးတၢ်ယၢ်လၢ အကပူၤပျဲးထီၣ် လၢမ့ၢ်ခွါကွၢ် ဂီၤတၢ်မၤထီၣ်ဒါတၢ်, တၢ်မၤဆုၢ်ကွၢ်တၢ် ဒီးတၢ်ကွၢ်တလိးလၢ Seattle တၢ်ဟ့ၣ်တၢ်မၤလၢ အတီအကြတၢ်ဘျီသဲစး (Seattle's Fair Employment Practices Law) န့ၣ်လီၤ.

လၢတၢ်ဂ့ၢ်တၢ်ကျိအဂုၤဂၤအဂီၢ်ဘၣ်ဘးတၢ်ခွဲးတၢ်ယၢ်ဝဲအံၤန့ၣ် ဆဲးကျိး-
Seattle ဂ့ၢ်တၢ်ခွဲးတၢ်ယၢ်အဝဲဒၣ် (Seattle Office for Civil Rights) ဖဲ (206) 684-4500
မ့တမ့ၢ် ကွၢ်ဘၣ် www.seattle.gov/civilrights.